

**မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရှိကပ်မှုကို ကျော်လွှားရန် အားထုတ်ရာ၌ စီးပွားရေးဆိုင်ရာ
တိုးတက်လုပ်ဆောင်မှုများ အရှိန်လျှော့သွားခြင်းမရှိစေရန် JICA က ဂျပန်ယန်းငွေ သန်းပေါင်း သုံးသောင်း
ကို လျှော့ပေါ့သည့်နှုန်းဖြင့် ဘဏ္ဍာရေး အကူအညီ ပေးမည်**

၂၀၂၀ခုနှစ် စက်တင်ဘာလ (၁) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့သည် ကိုဗစ်-၁၉ အကြပ်အတည်းတုံ့ပြန်ချက် အရေးပေါ်အထောက်အကူ ချေးငွေ (ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်ချေးငွေ) သဘောတူညီချက်ကို နေပြည်တော်၌ စက်တင်ဘာလ(၁)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုသဘောတူညီမှုပေါ်တွင်မူတည်၍ JICA သည် ကိုဗစ်-၁၉ စီးပွားရေးပေါ်ထိခိုက်မှု သက်သာရေး စီမံချက် (CERP) နှင့် ၎င်းနှင့်ဆက်နွှယ်နေသည့် ရင်းနှီးမြှုပ်နှံမှု/ကုန်သွယ်မှုမြှင့်တင်ရေး နှင့် ငွေကြေးကဏ္ဍ ခိုင်မာစေရေး တို့ကို အထောက်အကူပြုရန် အတွက် ဂျပန်ယန်းငွေ သန်းပေါင်း သုံးသောင်း (အမေရိကန်ဒေါ်လာသန်း ၂၈၀ ခန့်) ကို သက်သာသော နှုန်းထား ဖြင့် မြန်မာနိုင်ငံအစိုးရသို့ ထုတ်ချေး သွားမည်ဖြစ်ပါသည်။

ထိုချေးငွေများကို CERP အစီအစဉ်တွင်ပါဝင်သည့် လုပ်ငန်း များကိုကဏ္ဍ အလိုက်အကောင်အထည်ဖော်ရန် သုံးစွဲမည်ဖြစ်ရာ၊ CERP၏ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၂ထောင်ခန့်ကုန်ကျမည်ဖြစ်၍၊ ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်ငွေ နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ မှ ငွေကြေးအထောက်အကူများကို ဖြည့်စွက်ပေးမည် ဖြစ်ပါသည်။

CERP ကို အကောင်အထည်ဖော်ရာတွင် ငွေကြေးအကူအညီအပြင်၊ ချေးငွေကို အကောင်အထည်ဖော်ရန် နှင့် ကြီးကြပ်ရန် ထူထောင်ထားသော အဖွဲ့အစည်း၏မူဘောင်သည် အောက်ပါ မဏ္ဍိုင် သုံးရပ် တွင် တိုးတက်ဖွံ့ဖြိုးမှုဖြစ်ပေါ်စေမည့် မူဝါဒပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ခိုင်မာသော အခြေခံကိုရရှိစေမည်ဖြစ်ပါသည်။

- မဏ္ဍိုင် ၁။ နိုင်ငံ၏စီးပွားရေးတရပ်လုံးကို ငွေကြေး နှင့် ဘဏ္ဍာရေး မူဝါဒများဖြင့် တည်ငြိမ်မှုဆက်လက်ရှိစေရေး။
- မဏ္ဍိုင် ၂။ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နှင့် ကူးသန်းရောင်းဝယ်မှု များတိုးတက်ကောင်းမွန်လာစေခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍပြန်လည်ကောင်းမွန်လာစေရေး။
- မဏ္ဍိုင် ၃။ အဆင့်မြင့်ငွေကြေးစံနှုန်းထူထောင်ခြင်းဖြင့် စီးပွားရေးဆောင်ရွက်မှုများကို စွမ်းအားပြန်လည် ဖြည့်တင်းပေးရေး။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စက်မှုတိုးတက်ဖွံ့ဖြိုးရေး၊ ကူးသန်းရောင်းဝယ်မှုချောမွေ့စေရေး နှင့် ငွေကြေးကဏ္ဍ ခေတ်မီရေး စသည့် ကဏ္ဍများတွင် JICA ကဆောင်ရွက်နေသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ကလည်း မူဝါဒ ပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုလျက်ရှိပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးပေါ်တွင်ထိခိုက်သက်ရောက်မှုကို CERPစီမံချက်တွင်ဖော်ပြပါရှိသည့် မူဝါဒ ချမှတ်၍ လျင်မြန်စွာ တုံ့ပြန်ခဲ့သော မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်ကို JICA ကလွန်စွာအလေးထားအသိအမှတ်ပြုပါသည်။ အရေးပေါ် အထောက်အကူ ပြုချေးငွေသည် ကာလတို အထောက်အကူပေးရန် အစီအစဉ်များ အတွက် မရှိမဖြစ် လိုအပ်နေသော ငွေကြေးလိုအပ်ချက် ကို ဖြည့်ဆည်းပေးရုံမက၊ ဦးစားပေးအဆင့်သက်မှတ်ချက်ဖြင့် စီးပွားရေးဆိုင်ရာ မူဝါဒပြုပြင် ပြောင်းလဲမှုများကို အားပေးခြင်းအားဖြင့် အရှိန်အဟုန်မပျက်မူလအခြေအနေသို့ပြန်လည်ရောက်ရှိရေး အတွက် အခြေခံရရှိစေမည်ဖြစ်ရာ JICA ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံချက်များ၏ အထောက်အကူကိုလည်း အသုံးပြုနိုင်ပါကြောင်း JICA ၏မြန်မာပြည်ရုံးမှ ဌာနေကိုယ်စားလှယ်ချုပ် **Mr. SAKAKURA Noriji** ကပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအတွက်ဘက်ပေါင်းစုံအရေးပေါ်အထောက်အကူအစီအစဉ် အောက်တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ အတွက် ဂျပန်ယန်းငွေ သန်းပေါင်း ၅ထောင် ချေးငွေ ကို ဇွန်လတွင် စတင်ခဲ့ပြီးသည့်နောက် ဤချေးငွေမှာ ဒုတိယအကြိမ် ငွေကြေးအထောက်အကူပေးမှုဖြစ်ပါသည်။ အဆိုပါစီမံချက်များကိုဆောင်ရွက်နေချိန်မှာပင်၊ ပုဂ္ဂလိကဏ္ဍ နှင့် ပြည်သူတို့၏ စားဝတ်နေရေး ပြန်လည်ဦးမော့လာစေရေး အရှိန်တိုးမြှင့်ပေးရန်အတွက် ဤ ပင်မစီမံချက်၏အောက်တွင် နောက်ထပ် အရေးပေါ် အထောက်အကူ စီမံချက်ကို ထပ်မံအကောင်အထည်ဖော်နိုင်ရန် JICA သည် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။



ဒေသတွင်းစီးပွားရေးများတဖြည်းဖြည်း ပြန်လည်အဆင်ပြေဦးမော့ လာစေရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။